

သတင်းထုတ်ပြန်ချက်

Ascent Capital မှ နိုင်ငံတကာ အဖွဲ့အစည်းများ နှင့် အာဆီယံမဟာဗျူဟာ ရင်းနှီးမြှုပ်နှံသူများ ထည့်ဝင်ရင်းနှီးထားသည့် Myanmar Growth Fund ကို စတင်မိတ်ဆက်

စင်္ကာပူ၊ ဇန်နဝါရီ လ ၁၄ ရက်၊ ၂၀၁၉ ခုနှစ် - စင်္ကာပူနိုင်ငံတွင် မှတ်ပုံတင်ထားသော Ascent Capital Partners Pte. Ltd. ("Ascent Capital") သည် မြန်မာနိုင်ငံအခြေစိုက် Ascent Myanmar Growth Fund I LP ("AMGF") ကို စတင်ကြောင်း အသိပေးအပ်ပါသည်။

AMGF အနေဖြင့် မြန်မာနိုင်ငံတွင် စားသုံးသူနှင့်သက်ဆိုင်သောလုပ်ငန်းများ၊ ပညာရေး၊ ဘဏ္ဍာရေး ဝန်ဆောင်မှု၊ ကျန်းမာရေး၊ နည်းပညာ၊ မီဒီယာ၊ နှင့် ဆက်သွယ်ရေး ကဏ္ဍများမှ ကုမ္ပဏီများကို အဓိကထား ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ပါသည်။ အဆိုပါ AMGF ကို ကမ္ဘာတစ်ဝန်း နှင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု နှင့် စီးပွားရေး လုပ်ဆောင်ရာ၌ အောင်မြင်မှုမှတ်တမ်းကောင်းများ ရရှိထားသည့် အဖွဲ့အစည်းများ၊ ကုမ္ပဏီများ နှင့် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူများမှ ပါဝင်ရင်းနှီးထည့်ဝင်ထားခြင်းဖြစ်ပါသည်။

ရင်းနှီးမြှုပ်နှံသူများတွင် Temasek ၊ အာရှဖွံ့ဖြိုးရေးဘဏ် ("ADB") နှင့် JG Summit Holdings တို့ပါဝင်သည်။ JG Summit Holdings သည် ဖိလစ်ပိုင်နိုင်ငံတွင် စီးပွားရေးလုပ်ငန်းပေါင်းစုံ လုပ်ကိုင်လျက်ရှိသော အကြီးဆုံး ကော်ပိုရေးရှင်းကြီးများအနက် တစ်ခုဖြစ်ပြီး အစားအသောက်၊ စိုက်ပျိုးရေးအခြေခံ စက်မှုလက်မှုနှင့် လူသုံးကုန်လုပ်ငန်း၊ လေကြောင်းဆက်သွယ်ရေး၊ အိမ်ခြံမြေနှင့် ဟိုတယ်လုပ်ငန်း၊ ရေနံနှင့်ဓာတုလုပ်ငန်း၊ ဆက်သွယ်ရေးလုပ်ငန်း၊ စွမ်းအင်ထုတ်လုပ်ရေးလုပ်ငန်းနှင့် ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းများတွင် အဓိကရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ထားသော ဘဏ်လုပ်ငန်းများကို လုပ်ကိုင်လျက်ရှိပါသည်။

အဓိကရင်းနှီးမြှုပ်နှံသူများမှာ မြန်မာနိုင်ငံမှ အအောင်မြင်ဆုံး ကုမ္ပဏီများအနက် တစ်ခုဖြစ်ပြီး Grand Royal ဝီစကီအမှတ်တံဆိပ်၏ ပိုင်ရှင်ဖြစ်သည့် Myanmar Distillery Company ("MDC Group") ၏ တည်ထောင်သူနှင့် တွဲဖက်ဥက္ကဋ္ဌ ဖြစ်သူ ဦးအောင်မိုးကျော်၊ MDC Group ၏ တွဲဖက်တည်ထောင်သူ နှင့် Asia Resource Corporation ၏ ဥက္ကဋ္ဌ ဖြစ်သူ စင်္ကာပူနိုင်ငံမှ Mr.Tony Chew တို့ဖြစ်သည်။ Mr.Tony Chew သည် အာဆီယံရှိ ဖွံ့ဖြိုးဆဲဈေးကွက်များတွင် ရင်းနှီးမြှုပ်နှံမှုနှင့် လုပ်ငန်းများ လုပ်ဆောင်ပြီး အောင်မြင်မှုများ ရှိခဲ့သူဖြစ်သည်။ သူသည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်လာသည်မှာ နှစ်ပေါင်းနှစ်ဆယ်ကျော် ကြာမြင်ခဲ့ပြီဖြစ်သည်။



မြန်မာနိုင်ငံ၏ ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သော ဦးအောင်မိုးကျော် မှ "မြန်မာနိုင်ငံ၏ စီးပွားရေးသည် ရေရှည်တွင် ဖွံ့ဖြိုးတိုးတက်မည်ဖြစ်ပြီး AMGF သည် အစောပိုင်းဝင်ရောက်လာသူတစ်ဦးအနေဖြင့် အခွင့်အလမ်းကောင်းများ ရရှိထားသည်။ Temasek, ADB, နှင့် JG Summit Holdings တို့ ကိုယ်စီတွင်လည်း အတွေ့အကြုံ၊ ကျွမ်းကျင်မှု နှင့် ခိုင်မာသည့် လုပ်ငန်းဆက်သွယ်မှုကွန်ရက်တို့ကို ပိုင်ဆိုင်ထားရှိသည်။ မြန်မာနိုင်ငံရှိကုမ္ပဏီများ တိုးတက်အောင်မြင်လာစေရန် AMGF အနေဖြင့် တစ်ဖက်တစ်လမ်းမှ ကူညီပေးနိုင်မည်ကို ယုံကြည်မိပါသည်" ဟု ပြောကြားသည်။

မြန်မာနိုင်ငံ၏ စီးပွားရေးသည် ဖွံ့ဖြိုးစေဆင့်တွင် ရှိနေသော်လည်း ကဏ္ဍအများစုသည် တရိန်ထိုး တိုးတက်နိုင်သည့် အနေအထားတွင် ရှိနေသည်။ ကမ္ဘာ့ဘဏ်၏ ခန့်မှန်းချက်အရ မြန်မာနိုင်ငံ၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှု (GDP) မှာ ၂၀၁၈ တွင် ၆.၇% ရှိရာမှ ၂၀၂၀ တွင် ၇.၁% အထိ တိုးလာနိုင်ဖွယ်ရှိသည်။¹ လူဦးရေ ၅၄သန်း၏ သုံးပုံနှစ်ပုံကျော်ခန့်သည် အသက် ၄၀အောက်များဖြစ်ကြပြီး မြို့ပြနေထိုင်မှုနှင့် လူလတ်တန်းစားအုပ်စုဝင်လူဦးရေ လျင်မြန်စွာ များပြားလာမှုတို့သည် ပြည်တွင်း စားသုံးမှုနှင့်သုံးစွဲမှုကို မြင့်တက်လာစေမည်ဖြစ်သည်။

နိုင်ငံရေးဖွံ့ဖြိုးမှုအခြေအနေမှာလည်း အကောင်းဘက်တွင်ရှိနေသည်။ ၂၀၁၈ ခုနှစ် ဩဂုတ်လတွင်² ထုတ်ပြန်ခဲ့သော မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (၂၀၁၈-၂၀၃၀) တွင် နိုင်ငံ၏ စီးပွားရေးသဟဇာတရှိရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ပုဂ္ဂလိကကဏ္ဍမှာ အထူးအရေးပါကြောင်းကို အတည်ပြုခဲ့သည်။ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအတွက် ဝန်ကြီးဌာနများအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုကောင်းမွန်လာစေရန် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနကို အစိုးရမှ ၂၀၁၈ ခုနှစ် နိုဝင်ဘာလတွင်³ ဖွဲ့စည်းခဲ့သည်။

AMGF ကို Ascent Capital မှ တာဝန်ယူစီမံခန့်ခွဲပြီး ၎င်းကို စင်္ကာပူနိုင်ငံသား **Lim Chong Chong** နှင့် မလေးရှားနိုင်ငံသား **Pneh Tee Keong** တို့မှ တည်ထောင်ခြင်းဖြစ်သည်။ တည်ထောင်သူများသည် မြန်မာနိုင်ငံ၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ စင်္ကာပူနိုင်ငံနှင့် မလေးရှားနိုင်ငံ တို့တွင် ပုဂ္ဂလိကရှယ်ယာရင်းနှီးမြှုပ်နှံမှုများ၊ ကော်ပိုရိတ် ဘဏ္ဍာရေးစီမံခန့်ခွဲမှု၊ အတိုင်ပင်ခံလုပ်ငန်း နှင့်

¹ Myanmar: The World Bank. <https://data.worldbank.org/country/myanmar> (Accessed 2 January 2019)
² Myanmar Sustainable Development Plan (2018 – 2030), The Government of the Republic of the Union of Myanmar, Ministry of Planning and Finance. http://themimu.info/sites/themimu.info/files/documents/Core_Doc_Myanmar_Sustainable_Development_Plan_2018_-_2030_Aug2018.pdf (Accessed 2 January 2019)
³ Investment and Foreign Economic Relations Ministry approved: The Global New Light of Myanmar. <http://www.globalnewlightofmyanmar.com/investment-and-foreign-economic-relations-ministry-approved/> (Accessed 2 January 2019)



အကြီးတန်း အမှုဆောင်အရာရှိရာထူးနေရာများတွင် ဆယ်စုနှစ်ပေါင်းများစွာ လုပ်ကိုင်ထားသည့် အတွေ့အကြုံများရှိကြသည်။

"Temasek နှင့် ADB ကဲ့သို့သော ရင်းနှီးမြှုပ်နှံသူများနှင့် ကမ္ဘာတစ်ဝှမ်းရှိ စီးပွားရေးကဏ္ဍအမျိုးမျိုးတွင် အောင်မြင်မှုမှတ်တမ်းများရှိသည့် မဟာဗျူဟာမြောက်ရင်းနှီးမြှုပ်နှံသူများထံမှ ထောက်ပံ့မှုများ ရရှိခြင်းသည် ကျွန်တော်တို့အတွက် ခွန်အားပင်ဖြစ်သည်။ မြန်မာနိုင်ငံ၏ အလားအလာရှိသော တိုးတက်မှုနှင့် လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်မှုအနေအထားများအရ ကျွန်တော်တို့၏ ဘဏ္ဍာရေးထောက်ပံ့ပေးခြင်းသာမက ကျွမ်းကျင်မှုရှိသောစီမံခန့်ခွဲမှုနှင့် ကမ္ဘာအနှံ့ကျယ်ပြန့်သော ကွန်ယက်များကို အသုံးပြုထားသော ရင်းနှီးမြှုပ်နှံမှုပုံစံသည် မြန်မာနိုင်ငံရှိကုမ္ပဏီများ ပိုမိုကောင်းမွန်လာအောင် ကူညီလုပ်ဆောင်ပေးနိုင်မည်" ဟု Ascent Capital ၏ တည်ထောင်သူ နှင့် Managing Partner ဖြစ်သူ Lim Chong Chong မှပြောကြားခဲ့ပါသည်။

"မြန်မာနိုင်ငံမှ ကုမ္ပဏီများ ရေရှည်တည်တံ့ခိုင်မြဲရန်အတွက်လိုအပ်သည့် အခြေခံအုတ်မြစ် ရှိလာစေရန်မှာ ကျွန်တော်တို့၏ ရည်မှန်းချက်တစ်ခုဖြစ်သည်။ သဘာဝပတ်ဝန်းကျင်၊ လူမှုရေး နှင့် စီမံခန့်ခွဲအုပ်ချုပ်မှုတို့အပေါ် သတိမူဂရုစိုက်လာပြီး နိုင်ငံ၏ စီးပွားရေးဂေဟစနစ်နှင့် ကိုက်ညီမှုရှိစွာ လုပ်ဆောင်နိုင်ရန် ပူးတွဲဆောင်ရွက်သွားမည်" ဟု Mr. Lim မှ ဖြည့်စွက်ပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံတွင် အရင်းအနှီးဈေးကွက်တိုးချဲ့ရန်၊ ဖွံ့ဖြိုးတိုးတက်မှုကိုမြှင့်တင်ရန် နှင့် ကျား၊မ တန်းတူညီမျှရေးအတွက် အမျိုးသမီးလုပ်ငန်းရှင်များကို အားပေးရန် ADB မှ AMGF သို့ ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁၀သန်း ထည့်ဝင်ခဲ့ကြောင်းကို ယခုလအစောပိုင်းတွင် ကြေညာခဲ့ပါသည်။⁴

"မဟာဗျူဟာမြောက် ရင်းနှီးမြှုပ်နှံသူများနှင့်အတူ AMGF တွင် ရင်းနှီးမြှုပ်နှံခွင့်ရသည့်အတွက် ဝမ်းသာမိပါသည်။ မြန်မာနိုင်ငံကုမ္ပဏီများ ကြီးပွားတိုးတက်ပြောင်းလဲနိုင်ရန် လိုအပ်သည့် ဘဏ္ဍာရေးမတည်ငွေ နှင့် စီမံခန့်ခွဲမှုတို့ကို Ascent Capital မှ ဖြည့်စွက်ပေးခြင်းဖြင့် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နိုင်သည်ကို ယုံကြည်ပါသည်။ ထို့အပြင် ရေရှည်တွင်တည်တံ့ခိုင်မြဲမည့် စီးပွားရေးပတ်ဝန်းကျင် ဖြစ်ပေါ်လာအောင် ကူညီရမည်ဟူသည့် AMGF ၏ ရည်ရွယ်ချက်သည် ADB ၏ ရည်ရွယ်ချက်နှင့်လည်း ထပ်တူကျပါသည်။ ဥပမာ အမျိုးသမီးလုပ်ငန်းရှင်များနှင့် အမျိုးသမီးများမှ ဦးဆောင်သည့် ကုမ္ပဏီများအတွက် အခွင့်အရေးများဖန်တီးပေးခြင်းနှင့် အားပေးထောက်ပံ့ပေးခြင်း

⁴ ADB, Ascent Capital's Equity Investment Deal to Provide Growth Capital to Private Enterprises in Myanmar, Asian Development Bank <https://www.adb.org/news/adb-ascent-capitals-equity-investment-deal-provide-growth-capital-private-enterprises-myanmar> (Accessed 2 January 2019)



တို့ဖြစ်သည်" ဟု ADB ၏ Private Sector Operations Department Investment Fund and Special Initiatives Division မှ ဒါရိုက်တာ Ms. Janette Hall မှ ပြောကြားခဲ့ပါသည်။

Ascent Capital Partners Pte. Ltd. နှင့်ပတ်သက်သော အကြောင်းအရာ

Ascent Capital Partners Pte. Ltd. ("Ascent Capital") သည် Monetary Authority of Singapore တွင် မှတ်ပုံတင်ထားသည့် သီးသန့်ရပ်တည်သော fund management ကုမ္ပဏီဖြစ်သည်။ ဤကုမ္ပဏီသည် မြန်မာနိုင်ငံအခြေစိုက် Ascent Myanmar Growth Fund I LP ("AMGF") ကို စီမံခန့်ခွဲသည်။ စင်္ကာပူနှင့် ရန်ကုန်မြို့တို့တွင် Ascent Capital ၏ ရုံးများ တည်ရှိပါသည်။

Ascent Capital သည် စားသုံးသူနှင့်ပတ်သက်သောလုပ်ငန်းများ၊ ပညာရေး၊ ကျန်းမာရေး၊ ဘဏ္ဍာရေးဝန်ဆောင်မှု၊ နည်းပညာ၊ မီဒီယာ၊ နှင့် ဆက်သွယ်ရေး အစရှိသည့် ကဏ္ဍမျိုးစုံတွင် ရင်းနှီးမြှုပ်နှံမည်ဖြစ်ပြီး ကုမ္ပဏီတစ်ခုစီတိုင်းတွင် အနည်းဆုံး အမေရိကန်ဒေါ်လာ ၅ သန်း ရင်းနှီးမြှုပ်နှံမည်ဖြစ်သည်။ AMGF ကို ကမ္ဘာတစ်ဝန်း နှင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု နှင့် စီးပွားရေး လုပ်ဆောင်ရာ၌ အောင်မြင်မှုမှတ်တမ်းကောင်းများ ရရှိထားသည့် အဖွဲ့အစည်းများ၊ ကုမ္ပဏီများ နှင့် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူများ မှ ပါဝင်ရင်းနှီးထည့်ဝင်ထားခြင်းဖြစ်သည်။

Ascent Capital ကို ဒေသတွင်းရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးအတွေ့အကြုံများရှိသူများမှ တည်ထောင်ထားပြီး မြန်မာနိုင်ငံတွင် အလားအလာကောင်းသော တိုးတက်မှုများရှိသည်ကို ယုံကြည်ကြသူများလဲဖြစ်သည်။ Ascent Capital မှ မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများကို ရေရှည်တွင် ဖွံ့ဖြိုးတိုးတက်စေရန် ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်မှုအတွက် လိုအပ်သည့် နည်းဗျူဟာ၊ လုပ်ငန်းလုပ်ဆောင်မှုနှင့် ဘဏ္ဍာရေးအခြေအနေများ ပိုမိုကောင်းမွန်လာစေရန် ကမ္ဘာအနှံ့ကျယ်ပြန့်သော ကွန်ယက်များနှင့် ကျွမ်းကျင်မှုရှိသော စီမံခန့်ခွဲမှုတို့ဖြင့် ကူညီသွားမည်ဖြစ်သည်။

မြန်မာကုမ္ပဏီများ ရေရှည်တွင် တည်တံ့ခိုင်မြဲသည့် တိုးတက်မှုရရှိရေးအတွက် အခြေခံအုတ်မြစ် ရှိလာစေရန် ကြိုးပမ်းမှုတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်လုပ်ဆောင်သွားမည်သာမက သဘာဝပတ်ဝန်းကျင်၊ လူမှုရေး နှင့် စီမံခန့်ခွဲအုပ်ချုပ်မှုတို့အပေါ် သတိမူအရေးထားပြီး ရှယ်ယာရှင်များအတွက် ပိုမိုကောင်းမွန်သော အကျိုးအမြတ်များ ရရှိစေနိုင်သည့် နိုင်ငံတကာအဆင့်မီကုမ္ပဏီများ ဖြစ်လာစေရန် ကူညီကြိုးပမ်းသွားမည်ဖြစ်သည်။

Lim Chong Chong ၏ ကိုယ်ရေးအကျဉ်း



Lim Chong Chong သည် Ascent Capital Partners Pte. Ltd. ၏ တည်ထောင်သူ နှင့် Managing Partner ဖြစ်သည်။ သူသည် ရင်းနှီးမြှုပ်နှံမှု၊ ကုမ္ပဏီဘဏ္ဍာရေး၊ နှင့် ကုမ္ပဏီတိုးတက်ပြောင်းလဲမှုအပိုင်းများတွင် အတွေ့အကြုံများစွာရှိပြီး မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု၊ စီးပွားရေးအခြေအနေ၊ လုပ်ငန်းလည်ပတ်မှုတို့နှင့် ပတ်သက်၍ မဟာဗျူဟာကျ သိရှိနားလည်ထားသူဖြစ်ပါသည်။

Ascent Capital ကို မတည်ထောင်မီ မြန်မာနိုင်ငံရှိ Capital Diamond Star Group တွင် ဘဏ္ဍာရေးအမှုဆောင်အရာရှိချုပ် (Group Chief Financial Officer) နှင့် Head of Strategy အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၎င်းမတိုင်မီ သူသည် စင်္ကာပူ နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တို့ရှိ Temasek ၊ EY နှင့် KPMG တို့တွင် လုပ်ကိုင်ခဲ့သည်။

Chong Chong သည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု နှင့် စီးပွားရေးတိုးတက်ပြောင်းလဲအောင် လုပ်ဆောင်မှုများအတွက် အောင်မြင်မှုမှတ်တမ်းများရှိသူဖြစ်သည်။ စီးပွားရေးလုပ်ငန်းပေါင်းစုံ လုပ်ကိုင်သော ထိပ်တန်းကော်ပိုရေးရှင်းကြီး၏ ဘဏ္ဍာရေးအမှုဆောင်အရာရှိချုပ် နှင့် Head of Strategy ဖြစ်သည့် အားလျော်စွာ ပြည်တွင်းပြည်ပ အကျိုးတူပူးပေါင်းမှုများစွာအတွက် ဦးဆောင်ခဲ့ဖူးသည်။ ကုမ္ပဏီတိုးတက်ပြောင်းလဲမှုအတွက် လုပ်ငန်းစု၏ Strategic Business Development၊ ဘဏ္ဍာရေး၊ နည်းပညာ၊ လူသားအရင်းအမြစ်၊ ဥပဒေနှင့် ကုမ္ပဏီပြန်ကြားရေးဌာန စသည်တို့တွင် စီမံခန့်ခွဲလုပ်ဆောင်ခဲ့သည်။

မြန်မာနိုင်ငံသို့ မပြောင်းရွှေ့မီ Chong Chong သည် ရင်းနှီးမြှုပ်နှံမှု စီမံခန့်ခွဲခြင်း၊ မဟာဗျူဟာ စီမံကိန်းရေးဆွဲခြင်း နှင့် ဘဏ္ဍာရေးဆိုင်ရာ အကြံပေးခြင်းတို့တွင် ဦးဆောင်ပါဝင်ဆောင်ရွက်သည့် အတွေ့အကြုံများရှိခဲ့သည်။ Chong Chong သည် စိုက်ပျိုးရေး၊ စားသုံးသူလုပ်ငန်းကဏ္ဍ၊ အစားအစာ၊ လက်လီလက်ကား၊ အိမ်ခြံမြေနှင့် ဘဏ္ဍာရေးဝန်ဆောင်မှု အစရှိသည့် ကဏ္ဍမျိုးစုံတွင် အတွေ့အကြုံရှိသူဖြစ်သည်။

Chong Chong သည် Nanyang Technological University မှ စီးပွားရေးဆိုင်ရာဘွဲ့ကို Banking and Finance အထူးပြုဖြင့် ရရှိထားသည့်အပြင် CFA လက်မှတ်ကိုင်ဆောင်သူ တစ်ဦးလည်းဖြစ်သည်။

Pneh Tee Keong ၏ ကိုယ်ရေးအကျဉ်း

Pneh Tee Keong မှာ Ascent Capital Partners Pte. Ltd. ၏ တွဲဖက်တည်ထောင်သူဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုနှင့် portfolio management တွင်ကျွမ်းကျင်သူဖြစ်ပြီး စားသုံးသူနှင့်သက်ဆိုင်သော ကဏ္ဍများတွင် များစွာအတွေ့အကြုံရှိသူဖြစ်သည်။



Tee Keong သည် Malayan Banking Berhad (“Maybank”) ၏ private equity အဖွဲ့ဖြစ်သော Maybank Private Equity (“MPE”) တွင် အမှုဆောင်အရာရှိချုပ်အဖြစ် နှင့် ထိပ်တန်း private equity firm ဖြစ်သည့် Navis Capital Partners တွင် Investment Director အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။

MPE တွင် လုပ်ဆောင်နေစဉ် Maybank မှ မတည်ငွေ အရင်းအနှီး အမေရိကန်ဒေါ်လာ သန်း ၁၀၀ ခန့်ကို အောင်မြင်စွာ ရယူနိုင်ခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် Asian private equity growth fund ကို တည်ထောင်နိုင်ခဲ့သည်။ လုပ်ငန်းများပူးပေါင်းခြင်း (M&A transactions) များအပြင် လုပ်ငန်းလည်ပတ်မှု ကိစ္စများကို စီမံခန့်ခွဲခြင်း၊ ရင်းနှီးမြှုပ်နှံမှုဗဟုတရားများချမှတ်ခြင်း၊ Maybank ၏ လုပ်ငန်းလည်ပတ်မှု နှင့် ဆုံးရှုံးနိုင်ချေလျော့ချခြင်း လိုအပ်ချက်များနှင့်အညီ legacy fund များကိုစီမံခန့်ခွဲခြင်း စသည်တို့ကို လုပ်ဆောင်ခဲ့သည်။

Tee Keong သည် မြန်မာနိုင်ငံအပါအဝင် အာရှဒေသအတွင်းတွင် ရင်းနှီးမြှုပ်နှံမှုကဏ္ဍမျိုးစုံ၌ အတွေ့အကြုံရှိသူဖြစ်သည်။ သူသည် လုပ်ငန်းများပြန်လည်ဖွဲ့စည်းခြင်း၊ စီးပွားရေးဦးမော့လာအောင် စီမံခန့်ခွဲခြင်း၊ အများပိုင်ကုမ္ပဏီမှ ကနဦးရှယ်ယာရောင်းချခြင်း (IPO)၊ လုပ်ငန်းအုပ်ချုပ်သူများမှ အစုရှယ်ယာထည့်ဝင်ခြင်း၊ ရှယ်ယာအနည်းစု ထည့်ဝင်ခြင်းတို့တွင်လည်း ဦးဆောင်လုပ်ကိုင်ခဲ့သည်။

Tee Keong ၏ အလုပ်သက်တမ်းတစ်လျှောက်တွင် များစွာသော ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီများတွင် ဘုတ်အဖွဲ့ဝင်အဖြစ်ပါဝင်ခဲ့ပြီး ကုမ္ပဏီ မဟာဗျူဟာများကို ပိုမိုကောင်းမွန်စေရန် လုပ်ဆောင်ခဲ့သည်။ ဥပမာအနေဖြင့် ကုန်ပစ္စည်းအသစ် ဖြန့်ချိခြင်း၊ ဈေးကွက်အသစ်တိုးချဲ့ခြင်း၊ M&A လုပ်ဆောင်ခြင်း နှင့် ပြန်လည်ဖွဲ့စည်းခြင်းတို့တွင် ပါဝင်လုပ်ဆောင်ခဲ့သည်။

Tee Keong သည် Washington D.C. ရှိ Georgetown University မှ MBA ဘွဲ့ ရရှိထားသူဖြစ်သည်။

Media:
Aaron Tan
aaron.tan@salweengroup.com
M: +65 9738 8296
O: +65 6909 1375

Business Development
Soi Moe Aye Shin
info@ascentcapasia.com
M: +95 9 259916016
O: +95 1 9253315





Singapore Office:
77 Robinson Road,
#34-00
Singapore 068896

O: +65 6809 2118
+65 6809 2119

Myanmar Office:
No.3/A Bogyoke Aung San Road,
#14-00 Junction City Tower,
Pabedan Township, Yangon, Myanmar

O: +95 1 925 3312
+95 1 925 3315

E: info@ascentcapasia.com
W: ascentcapitalasia.com

